

ကဝါ <a-hman: m- thi'> 糊涂, 糊里糊涂地  
 အမှန်းအဆ နှ၊ <a-hman: a-hsa'> 估计, 预料: ~ မှန်ကန်စွာ  
 ကျမှု 估计精确 / ~ ကောင်းသူ (手、眼等) 有准的人  
 အမှန်းအတား နှ၊ <a-hman: a-ta:> = အမှန်းအဆ  
 အမှန်းအတန်း နှ၊ <a-hman: a-tan:> = အမှန်းအဆ  
 အမှန်းအရာ နှ၊ <a-hman: a-ya> 估计, 估量  
 အမှုန့် နှ၊ <a-hmon'> 粉, 粉末  
 အမှုန့်ကြိတ် ကါ <a-hmon' kyeit> 碾成粉末: ~ စက် ဝှော်  
 子  
 အမှုန့်အမှုန့် ကါ <a-hmon' a-hmait> 尘土  
 အမှုန့် နှ၊ <a-hmon> 细末, 粉末, 微尘; 沉淀  
 အမှုန့်အနယ် နှ၊ <a-hmon a-ne> 沉淀物, 沉淀  
 အမှုန့်အဖွား နှ၊ <a-hmon a-hmwa:> ① = စက် ② 微小之  
 物: ငါးနပ်ငါးဖွဲ့ပုဇွန် ~ လေးများ 小鱼小虾  
 အမြွှာ နှ၊ <a-hmwa> ①(木菠萝、桔子等水果的)瓣 ② 多  
 胎的, 孪生者: ~ ညီအစ်ကို 孪生兄弟 / ~ ညီအစ်မ 孪  
 生姐妹  
 အမြွှာချိတ် နှ၊ <a-hmwa gyeit> 双钩  
 အမြွှာပဋိသန္ဓေ နှ၊ <a-hmwa p-ti' than dei /a-hmwa b-deit  
 dh-dei> 双胞胎  
 အမြွှာပူး နှ၊ <a-hmwa bu:> ①孪生的 ②连体的(果实)  
 အမြွှာဘက် နှ၊ <a-hmwa bet> 孪生者  
 အမြွှာမွေးဘက် နှ၊ <a-hmwa mwei: bet> 孪生者  
 အမြွှာမြွှာ ကဝါ <a-hmwa hmwa> 一瓣瓣地  
 အမြွှာသန္ဓေ နှ၊ <a-hmwa dh-dei> = အမြွှာပဋိသန္ဓေ  
 အမြွှာ နှ၊ <a-mywet> ①暗示的话, 话头 ③概括的语言  
 အမြွှာစကား နှ၊ <a-mywet z-ga:> 暗示的话, 扼要的话, 概  
 括的语言  
 အမြွှာဖမ်း ကါ <a-mywet phan:> (罕)察颜观色  
 အမြွှာလေသံ နှ၊ <a-mywet lei dhan> 暗示(的语言)  
 အမြွှာအရိပ် နှ၊ <a-mywet a-yeit> = အရိပ်အမြွှာ  
 အမျှ နှ၊ <a-hmya'> ①同喜, 同享善果(佛教徒用语, 意思  
 是将个人所积之功德分送给别人) ②均等, 对等, 平  
 均: ~ ခွဲဝေပေးသည်။ 平均分配。  
 အမျှပေး ကါ <a-hmya' pei:> 【佛】同喜(将自己所积的功  
 德分给众生, 以便共享善果)  
 အမျှပြု ကါ <a-hmya' pyu'> = အမျှပေး  
 အမျှယူ ကါ <a-hmya' yu> 取得别人分给自己的功德、善  
 果: ပြုပြင်သမျှကုသိုလ်အဘို့ကိုသုံးဆယ့်တဘုံသတ္တဝါများအားလုံးကို  
 အမျှပေးပေးတယ်။ ~ ကြပါအမျှအမျှ။ 我愿把个人所积功  
 德分给芸芸众生共享。  
 အမျှဝေ ကါ <a-hmya' wei> = အမျှပေး  
 အမျှအတန်းဝေ ကါ <a-hmya' a-tan: wei> = အမျှပေး  
 အမျှအပြည့် ကဝါ <a-hmya' a-pyei'> 众多, 充足: ဆန်ဓရေ

ပါး ~ ကြွယ်ဝသည်။ 粮食充足。  
 အမျှော်စိုက် ကါ <a-hmyaw zait> 以思念情人作为内容的  
 诗、歌  
 အမျှော်စိုက်ဘောလယ် နှ၊ <a-hmyaw zait baw: le> 缅甸一  
 种专门描写盼望意中人的诗体  
 အမျှော်ဆိုက် ကါ <a-hmyaw hsait> 盼望(一般对意中人)  
 အမျှော်အခေါ် နှ၊ <a-hmyaw a-khaw> 盼望  
 အမျှော်အတင်း နှ၊ <a-hmyaw a-tin:> = အမျှော်အခေါ်  
 အမျှင် နှ၊ <a-hmyin> 纤维, 筋, 丝线, 毛  
 အမျှင်ကြော နှ၊ <a-hmyin gyaw:> 【植】(叶)脉, 【动】(翅)  
 脉  
 အမျှင်တန်း ကါ <a-hmyin tan:> ①拉成丝状物, 拉成丝 ②  
 牵连: သူနှင့်အပေါင်းအကူးမပြုလုပ်လိုချေ။ ~ မည်ကိစိုးရိမ်သည်။  
 不想跟他来往, 怕沾上边。③(喻)事情没完没了, 拖延  
 下去  
 အမျှင်တန်းလန်း ကဝါ <a-hmyin tan: lan:> 没有完全砍断,  
 藕断丝连地: သူ့စကားက ~ နှင့်။ 他的话没说完。 / ခုတ်  
 လျှင်ပြတ်အောင်ခုတ် ~ မကျန်စေနှင့်။ 要砍就一刀砍断, 别留  
 个尾巴(牵连)。  
 အမျှင်တွယ် ကါ <a-hmyin twe> (喻)藕断丝连: သံယောဇဉ်  
 ~ နေသည်။ 情感上仍然分不开。  
 အမျှင်ပြတ် ကဝါ <a-hmyin pyat> 断了线, 没有牵连了:  
 စကား ~ သွားသည်။ 断了话头。 / သံယောဇဉ် ~ သည်။  
 感情已经断了。  
 အမျှင်မပြတ် ကဝါ <a-hmyin m-pyat> 不断地, 喋喋不休:  
 စကားကို ~ ပြောသည်။ 喋喋不休地讲话。  
 အမြှူအချူ နှ၊ <a-hmyu a-khyu> 引诱, 诱骗, 诱惑  
 အမြှေး နှ၊ <a-hmyei:> 薄膜状物  
 အမြှေးပါး နှ၊ <a-hmyei: ba:> 薄膜  
 အမြှေးလွှာ နှ၊ <a-hmyei: hlwa> 【解】(眼球)脉络膜  
 အမြှေးဝက်ပါ နှ၊ <a-hmyei: win g-ba> 【解】内耳蜗形膜  
 အမြှေးအမျှင် နှ၊ <a-hmyei: a-hmyin> = အမြှေး  
 အမြှေးအသန်း နှ၊ <a-hmyei: a-than:> = အမြှေး  
 အမြှောက် နှ၊ <a-hmyaut> ①乘法 ②乘号: အလျားခြောက်  
 ပေ ~ အနံသုံးပေ ~ အမြင့်လေးပေ = ၇၂ ကုဗပေဖြစ်သည်။  
 6尺×3尺×4尺=72立方尺 ③捧场, 献媚, 奉承  
 အမြှောက်လေး နှ၊ <a-hmyaut z-ya:> 乘法表  
 အမြှောက်တည်ကိန်း နှ၊ <a-hmyaut ti gen:> 被乘数  
 အမြှောက်လက္ခဏာ နှ၊ <a-hmyaut let kh-na> 乘号  
 အမြှောက်အစား နှ၊ <a-hmyaut a-sa:> ①乘除 ②重用, 器  
 重, 推崇: အထက်လူကြီးများ၏ ~ ခံရသူ 被领导器重的人  
 အမြှောက်အပင့် နှ၊ <a-hmyaut a-pin'> 奉承, 献媚, 阿谀, 捧  
 场  
 အမြှောင် နှ၊ <a-hmyaun'> ①(水果切成的)牙儿 ②细长